

ကောင်းပေသည်ကျူး

ငြိမ်သက်ဝမ်းမြောက်ခြင်း

It is well 11.8.11.9.R.6.9

ဆာ၊ ၅၅:၁၈

Philip P. Bliss (1838-1876)

၁။ ငြိမ် သက် ခြင်း၊ မြစ် လို ကျွန်- ဝ် ကို လမ်း ပြု သည် ဝမ်း
 ၂။ စာ တန် နှောင့်ယှက် ချိ ဖုံ စမ်း ခြင်း ရောက်သော်လည်း၊ က
 ၃။ အို အံ့ ဘွယ် ချစ် ခြင်း မေ ဣာ တော် အောက် မေ့ သော်၊ ငါ
 ၄။ နောက်ဆုံး နေ့ ဌ် ကိုယ် တော် သက် ဆင်း ကြွ သော ခါ၊ မိုး

နည်း ခြင်း ပင် လယ် လှိုင်း လိမ့် လို ကိုယ်တော် ကျွန်-ဝ် အား သင် သော
 တိ တော် မြတ် တည် မြဲ ပါ စေ။ ခ ရစ် တော်ကျွန်-ဝ် အား နည်း
 ၏ အ ပြစ် အား လုံး တို့ ပင်၊ ငါ မှ လွတ်ရှင်း ကွာ ဆွဲ ခြင်း
 တိမ် ရီ မှောင် လွင့် ပျောက် လိမ့် မည်၊ ကိုယ်တော် ဤ လော က သို့ ဆင်း

အ ရာ များ သည် ကောင်း ပေ သည်၊ ကောင်း ပေ သည်၊ ဝိ ညာဉ် ဖို့။
 ခြင်း ထောက်ရှု ပြီ၊ ကျွန်-ဝ် ဝိ ညာဉ် ဖို့ သွေး တော် သွန်း လေ။
 ခံ တိုင် တော် ပေါ်၊ ကိုယ်တော် အား ချီး မွမ်း လော့၊ ငါ့ ဝိ ညာဉ်။
 သက် ကြွ လာ ရာ၊ ကျွန်-ဝ် ဝိ ညာဉ် ဖို့ ကောင်း လှ ပေ သည်။

ထပ်ဆိုရန်
 ကောင်း ပေ သည်၊ ဝိ ညာဉ် ဖို့ ကောင်း ပေ သည်၊ ကောင်း ပေ သည်၊ ဝိ ညာဉ် ဖို့။